

疫苗 ②石炭酸,苯酚  
 ပလ္လာင်းရာ၏ နား <p-lein: nyan> 鬼心思,诡计  
 ပလ္လာင်းပက္ခာ ကော် <b-lein: b-gyan / p-lein: p-kyan> 狡猾  
 ပလ္လာ၏ နား <p-lwei> 箫,笛子  
 ပလ္လာ၏ နား <p'a' shan:> (诗、书)明亮,灿烂  
 ပလ္လာ၏ ကား <p'a' hlwa:> 炫耀,吹嘘,显示自己: ~ ပြောဆို  
 နေတာပါ။ 在夸耀自己。/ ပရိသတ်ရွှေသူ့ပြီးမှ ~ နဲ့ 別在  
 观众前显示自己。  
 ပဝါ နား <p-wa> 头巾,披巾  
 ပဝါတယ်၏ နား <p-wa t-hlan:> 一竿远,一度长  
 ပဝါရကာ နား <p-wa r-na> [巴] 缅历七月十五在一起守斋  
 后每个僧人请其他僧侣为自己指出错误、缺点的活动  
 ပဝော်၏ နား <p-wei ni> [巴] 传统;风俗习惯  
 ပဝောက်၏ နား <p-wei th-ni> 很久以前,古时候,以前  
 ပဝိ၏ နား <p'a' wet> “o” 组字母,即 ဝ၊ ဒ၊ ဘ၊ ဘ၊ မ  
 ပဝ်၏ ကား <p'a' win:> = ပဝ်၏  
 ပဝ္မာ၏ နား <p-wut ti:> [巴] ①一生,一辈子 ②成长的地  
 方: နှစ်ကျိုးသားတာတိုး ~ လား။ 你是生在仰光还是长  
 在仰光?  
 ပသ ကား <p'a' tha:> 敬神,供奉,祭拜  
 ပသာဒ နား <p-tha da:> [巴] ①感觉,知觉 ②悦目: ကုန်  
 ဖွံ့ဖြိုးပျော်ကိုမျက်စီ ~ ရှိအောင်ခင်းကျင်းပြာတားသည်။ 把货物  
 陈列起来,布置得让人赏心悦目。  
 ပသာဓရက် နား <p-tha da' gon> (文学作品)通俗易懂的优  
 点  
 ပသာဓရ၏ နား <p-tha da' yout> 感觉,知觉,即指: 视觉,听  
 觉,嗅觉,味觉,触觉  
 ပသာဝါ၏ နား <p-tha wa' met> [巴] 尿道口  
 ပသီ နား <p-thi:> 【解】扁桃体,扁桃腺  
 ပသီကျိုး နား <p-thi' kyeit> = ပသီ  
 ပသီကြီး ကား <p-thi' kyi:> 扁桃腺发炎  
 ပသီပြည်တည်း နား <p-thi' pyi te na> 扁桃腺化脓  
 ပသီအောင် ကား <p-thi yaun> 扁桃腺发炎  
 ပသီအောင်နား နား <p-thi' yaun na> 扁桃腺炎  
 ပသီ နား <p-thi> ①穆斯林 ②伊斯兰教: ~ ပုံပြင် 天方夜  
 谭 / ~ ဘာဘာ 伊斯兰教 / ~ ပိုးပိုး 伊斯兰教徒帽  
 / ~ ကျောင်း: 清真寺 / ~ ဆုံး 阿訇  
 ပသတ် နား <p'a' that> ဌ 的名称  
 ပသဗ္ဗား နား <p-shu:> 马来人  
 ပသဗ္ဗားကျောင်နား နား <p-shu: kyaun n-ga:> 【植】马来棕  
 桐,香万狸 Paradoxurus Hermaphraditus Civet, Mal-  
 ayan Palm  
 ပသဗ္ဗားချုပ် နား <p-shu: gyout> 包辑缝  
 ပသဗ္ဗားစာ နား <p-shu: sa> 【动】马来树雀 Passer Montanus

Malaccenis (sparrow, malay tree)  
 ပသဗ္ဗားမြို့ နား <p-shu: byu> 马来箭猪,马来豪猪 Acanthan-  
 Brachyurus (porcupine, malay)  
 ပသဗ္ဗားမြှုံး နား <p-shu: mon:> 用炒糯米粉、椰子粉、糖制成  
 的一种食品  
 ပသဗ္ဗားမြှောက် နား <p-shu: myaut> 【动】合趾猿(产于苏门答  
 腊和马来半岛的一种长臂猿) Hylobates Sydantylue  
 (siamang)  
 ပသဗ္ဗားသာကူး နား <p-shu: tha gu> (用西米、土豆或红薯丁  
 加糖熬成的)西米粥  
 ပသဗ္ဗားအောက် နား <p-shu: in: gyi> 马来族妇女穿的紧口长  
 袖,对襟,肥宽的衣服  
 ပသဟိုံး နား <p-hei li:> [巴] ①谜 ②谜语 ③填字游戏  
 ပသိုင်း နား <b-ho> ①缅甸古时的计时单位(古时缅甸把一  
 天分成八段) ② = ပသိုင်း၏  
 ပသိုင်းလောင်း နား <b-ho khaun: laun:> (与 ပသိုင်း၏  
 同时敲的)报时钟  
 ပသိုင်းဇိုင်း နား <b-ho zin> 鼓楼,更楼  
 ပသိုင်းစည်း နား <b-ho si> 古时缅甸报时辰敲  
 的大鼓,报时鼓,更鼓  
 ပအိုး နား <p-o:> 缅甸勃奥族(多数居于  
 缅甸掸邦西部、中部和孟邦地区)  
 ပအုံရည် နား <p-on: yei> 淘米水、米汤、棕  
 榷汁等加盐酿成的醋  
 ပအုံရည်၏ နား <p-on: yei gaun:> 酪  
 酶,醋母  
 ပုံပေး နား <p-u p-sei:> = ပခေါ်ပုံ  
 ပါ I နား <p'a> ①(游戏)掷贝壳时,六个中有两个朝天时  
 叫“ပါ” ②(骨牌)八点 II ကား <p'a> ①有,带有,具有,  
 附带: စာအပ်ထဲမှာအမှားပျော်: ~ နေသည်။ 书里有错误。  
 / မြှုတ်သီးမှ ~ တဲ့ဟင်း 不带辣子的菜 / ပိုက်ဆုံး ~ လာသေား။ 带钱了没有?  
 / တိရှိသုတေသနရှုပ်စဲလူပါသေား။ 有在动物  
 园下车的吗? / မိတ် ~ သည်။ 全神贯注。/ နောက်တော် ~  
 随从 / ဝါသနာ ~ သည်။ 有兴趣。/ အကျင့် ~ နေပြီ။ 成  
 习惯了。/ ကုန် ~ သည်။ 富有表情。/ ပိုးတွင်း ~ ဥာဉ်  
 本性 ②参加: ကျော်နဲ့ ~ ရှင်းဘူး။ 我不想参加。③包  
 刊登: သတင်းစာထဲမှာ ~ ထင်း။ 报纸上刊登了。④讲  
 话有表情,绘声绘色: အပြောကဲ့ ~ အလောက်လာသာပါပဲ  
 ရဲ့ 讲得可真有声有色。⑤拉(屎),撒(尿): ခေါး ~ သည်။ 拉屎。  
 / ခေါး ~ သည်။ 撒尿。III ဦး <p'a> ①用于  
 动词后表示文雅、尊敬: သွားကြ ~ သည်။ 都去。/ မလေ  
 ~ ဘူး။ 没来。②用于语尾,表示“是”: ကျော် ~ ။ 是  
 我。③祈使句尾,请求对方做某一动作: လာ ~ ။ 来吧。  
 / ဝေး ~ ။ 吃吧。④与 ဦ 連用表示否定: မသွား ~ ။



ပသိုင်း၏